

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန

မြန်မာ့အာမခံလုပ်ငန်း

အလုပ်လျှောက်လွှာပိတ်ရက်ကာလတိုးမြှင့်သတ်မှတ်ခြင်း

၁။ မြန်မာ့အာမခံလုပ်ငန်းတွင် လစ်လပ်လျက်ရှိသော ဒု-ကြီးကြပ်ရေးမှူး (လစာနှုန်းကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) ရာထူး (၃၆) နေရာအတွက် ၇-၈-၂၀၂၂ ရက်နေ့တွင် မြန်မာ့အလင်းသတင်းစာ၌ ကြော်ငြာခေါ်ယူခဲ့ပြီး ဖြစ်ပါသည်။

၂။ အဆိုပါ ကြော်ငြာမှ ဒု-ကြီးကြပ်ရေးမှူးရာထူးနေရာများအတွက် အောက်ပါသတ်မှတ်ချက်များနှင့် ကိုက်ညီသူများသည် ကိုယ်တိုင်ရေးလျှောက်လွှာပုံစံနှင့်အတူ လိုအပ်သည့် စာရွက်စာတမ်းများ ပူးတွဲ၍ မြန်မာ့အာမခံလုပ်ငန်း (ရန်ကုန်) တွင် ၁၉-၈-၂၀၂၂ ရက်နေ့အစား ၂၆-၈-၂၀၂၂ ရက် (သောကြာနေ့) နောက်ဆုံးထား၍လူကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားဖြစ်စေ ရုံးချိန်အတွင်းလာရောက်လျှောက်ထားနိုင်ပါသည်။

လျှောက်ထားသူသည်-

- ၃။ (က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
- (ခ) တက္ကသိုလ်တစ်ခုခုမှအောက်ပါဘွဲ့ရရှိသူများဖြစ်ရမည်-
 - (၁) ကွန်ပျူတာတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိသူ၊
 - (၂) နည်းပညာတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိသူ၊
 - (၃) စီးပွားရေးတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိသူ၊
 - (၄) သမဝါယမတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိသူ၊
 - (၅) အမျိုးသားစီမံခန့်ခွဲမှုဒီဂရီကောလိပ်မှ ဘွဲ့တစ်ခုခုရရှိသူ
- (ဂ) ၁- ၈ -၂၀၂၂ ရက်နေ့တွင် အသက် (၃၀) နှစ်ထက်မကျော်လွန်စေရ။
- (ဃ) နိုင်ငံ့ဝန်ထမ်း (အမြဲတမ်းဝန်ထမ်း) ဖြစ်ပါက ၁-၈-၂၀၂၂ ရက်နေ့တွင် အသက် (၃၅) နှစ်ထက် မကျော်လွန်စေရ။
- (င) (၆) လအတွင်း ရိုက်ကူးထားသော ပတ်စ်ပို့ဓါတ်ပုံ (၃) ပုံ၊ ဘွဲ့လက်မှတ်/ ဘွဲ့ထောက်ခံစာ မိတ္တူ၊ အသက်အထောက်အထားအတွက် တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်မိတ္တူ၊ အခြားတတ်ကျွမ်းသော ဘာသာရပ်များအတွက် အောင်လက်မှတ်မိတ္တူနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ။
- (စ) (၁) လအတွင်းပြုလုပ်ထားသော အကျင့်စာရိတ္တကောင်းမွန်ကြောင်း ကျေးရွာ/ ရပ်ကွက်ထောက်ခံစာ မူရင်း နှင့် ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာရဲစခန်းထောက်ခံစာ မူရင်း ။
- (ဆ) သက်တမ်းရှိ အလုပ်သမားမှတ်ပုံတင်ကတ်ပြားမိတ္တူ။

- (ဇ) နိုင်ငံတော်ထမ်းဖြစ်ပါက သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်း၏ ခွင့်ပြုကြောင်း ထောက်ခံစာ (မူရင်း/ မိတ္တူ)။
- (ဈ) ဒု-ကြီးကြပ်ရေးမှူးရာထူးနေရာတွင် ခန့်ထားခြင်းခံရပါက ဌာနတွင် အနည်းဆုံး (၃) နှစ် တာဝန်ထမ်းဆောင်ရမည်။

၄။ ဒု-ကြီးကြပ်ရေးမှူးရာထူးနေရာများအတွက် အရည်အချင်းစစ်ရေးဖြေစာမေးပွဲကို မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတ မေးခွန်းတို့ဖြင့် ၂၇-၈-၂၀၂၂ ရက်နေ့အစား ၃-၉-၂၀၂၂ ရက် (စနေနေ့) နံနက် (၉:၀၀) နာရီမှ (၃:၃၀) နာရီထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ရေးဖြေအောင်မြင်သူများကိုသာ လူတွေ့စစ်ဆေးခြင်း ပြုလုပ်သွားမည်ဖြစ်ပါသည်။ စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (ခုံအမှတ်) ကို မြန်မာ့အာမခံလုပ်ငန်း၊ အမှတ် ၆၂၇/ ၆၃၅၊ ကုန်သည်လမ်း၊ ပန်းပဲတန်းမြို့နယ်၊ ရန်ကုန်၌ ၂၄-၈-၂၀၂၂ ရက်နေ့အစား ၃-၈-၂၀၂၂ ရက် (ဗုဒ္ဓဟူးနေ့)တွင် လူကိုယ်တိုင်လာရောက်ထုတ်ယူရမည်ဖြစ်ပြီး၊ အရည်အချင်းစစ်လူတွေ့စစ်ဆေးခြင်း ပြုလုပ်မည့်နေ့ရက်အားထပ်မံ အသိပေးသွားမည်ဖြစ်ပါသည်။

၅။ လူတွေ့စစ်ဆေးချိန်တွင် ဘွဲ့လက်မှတ်၊ တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်နှင့် အခြားအောင်လက်မှတ်များ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အလုပ်သမားမှတ်ပုံတင်ကတ်ပြားစသည်တို့ကို မူရင်းတင်ပြနိုင်ရပါမည်။ အသေးစိတ်သိရှိလိုပါက မြန်မာ့အာမခံလုပ်ငန်း (ရုံးချုပ်)၊ ရန်ကုန် ၊ဖုန်း ၀၁-၈၃၇၉၀၈၈ သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။

မြန်မာ့အာမခံလုပ်ငန်း